

# လူငယ်များအတွက် ကိုဗစ်-19 ကာကွယ်ဆေး

လူငယ်များကို ဝန်ဆောင်မှုပေးနေသော အသိုင်းအဝိုင်း-အခြေပြု အဖွဲ့အစည်းများ အတွက် နားလည်သဘောပေါက်ပြီး သဘောတူညီချက်




ယခုအခါတွင် ကိုဗစ်-19 ကာကွယ်ဆေးသည် အသက် 5 မှ 17 နှစ်အရွယ် လူငယ်များ ထိုးနှံခွင့်ရနေပြီ ဖြစ်ပါသည်။ ဝါရှင်တန် ပြည်နယ် ဥပဒေအရ သဘောတူညီချက်ပုံစံမျိုးစုံသည် ဥပဒေနှင့်အညီဖြစ်သော်လည်း ကာကွယ်ဆေးထိုးပေးသူများစွာသည် လူငယ်များကို ကာကွယ်ဆေးထိုးပေးရန် မိဘ/အုပ်ထိန်းသူ ၏ သဘောတူညီချက်ကို တောင်းဆိုနေကြပါသည်။ ဤစာရွက်စာတမ်းတွင် ပြည်နယ်ဥပဒေအရ ခွင့်ပြုထားသော သဘောတူညီချက် အမျိုးအစားများ နှင့် လူငယ်များ(အထူးသဖြင့် အိမ်ရာမဲ့ လူငယ်များ)ကို ကိုဗစ်-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သင့်အဖွဲ့အစည်းက ကူညီနိုင်မည့် နည်းလမ်းများကို ဖော်ပြထားပါသည်။

## လူငယ်အတွက် သဘောတူညီချက်ပေးနိုင်သော လူကြီးများ-



- မိဘ
- အုပ်ထိန်းသူ သို့မဟုတ် ဥပဒေအရ ထိန်းကျောင်းသူ
- မွေးစားမိဘ သို့မဟုတ် တရားရုံးက အိမ်ပြင်ပတွင်နေရာချထားခံရသော ကလေးတစ်ယောက်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအား အခွင့်အာဏာပေးခံထားရသော အခြားသူတစ်ယောက်ယောက် (ပုဒ်မ 13.32A သို့မဟုတ် 13.34 Revised Code of Washington(RCW, ပြန်လည်သုံးသပ်ထားသော ဝါရှင်တန် ကုဒ်)
- သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်ချရန် လက်မှတ်ထိုးပြီး အခွင့်အာဏာပေးခံထားရသော လူတစ်ယောက်
- သူတို့၏ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ရှိသည့် ဆွေမျိုးတစ်ယောက်
- ကျောင်းသူနာပြု၊ အတိုင်ပင်ခံ သို့မဟုတ် အိမ်ရာမဲ့ ဆက်ဆံရေးမှူး (ပြည်ထောင်စု McKinney-Vento Homeless Education Act အရ အိမ်ခြေမဲ့ဟု သတ်မှတ်ခံထားရသော လူငယ်တစ်ယောက်ဖြစ်လျှင်)\*

## အောက်ပါအခြေအနေတွင် လူငယ်တစ်ယောက်သည် သင့်ကိုယ်သင် သဘောတူညီချက်ပေးနိုင်ပါသည်-



- သူတို့သည် ဥပဒေအရ ကင်းလွတ်ခြင်းခံထားရလျှင် သူတို့သည် အသက် 16 နှစ်ပြည့်ပြီးဖြစ်ကာ သင့်မိဘများထံမှ ကင်းလွတ်ကြောင်း တင်ပြပြီး ခွင့်ပြုခံထားရပြီး ဖြစ်လျှင်
- သူတို့သည် ကင်းလွတ်ခြင်းခံထားရသည့် လူငယ် သို့မဟုတ် လူကြီးတစ်ယောက်နှင့် လက်ထပ်ထားလျှင်
- ဆေးထိုးပေးသူတစ်ယောက်က သင်သည် Mature Minor Doctrine (ရင့်ကျက်သော လူငယ် သဘောသဘာဝ) အရ ရင့်ကျက်သော လူငယ်တစ်ယောက်ဖြစ်သည်ဟု ဆုံးဖြတ်လျှင်\*\*

### \*\*McKinney-Vento ကိုသုံးပြီး သဘောတူညီချက် အကြောင်း ပိုမိုသိရှိရန် အချက်အလက်-

ပြည်နယ်ဥပဒေအရ ကျောင်းသူနာပြုများ၊ ကျောင်းအတိုင်ပင်ခံများ နှင့် အိမ်ရာမဲ့ ကျောင်းသား ဆက်ဆံရေးမှူးများသည် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ယောက်၏ အုပ်ထိန်းမှုအောက်တွင် ရှိမနေသော အိမ်ရာမဲ့ လူငယ် သို့မဟုတ် ငယ်ရွယ်သောအရွယ်ရောက်ပြီးသူ ([ပြည်ထောင်စု McKinney-Vento homeless education act - အင်္ဂလိပ်လိုသာ](#) အရ သတ်မှတ်ထားသော) ၏ ကာကွယ်ဆေးထိုးခြင်းအတွက် သဘောတူညီချက်ပေးရန် အခွင့်အာဏာပေးထားသည်။

အရင်းအမြစ် လင့်ခ်- အိမ်ရာမဲ့မှုကို ကြိုတော်နေရသော ထိန်းကျောင်းသူမရှိသော ကျောင်းသားများ၏ ပညာရေးကို ထောက်ပံ့နေသော National Center for Homeless Education , <https://nche.ed.gov/wp-content/uploads/2018/10/youth.pdf> -အင်္ဂလိပ်လိုသာ

### \*\*Mature Minor Doctrine အကြောင်း ပိုများသော အချက်အလက်:

အချို့သော ဆေးထိုးပေးသူများက ဆေးကုသမှုတစ်ခု၏ ကျိုးကြောင်းကို သဘောပေါက်နိုင်ရန် သို့မဟုတ် နားလည်နိုင်ရန် အစွမ်းရှိပါက “Mature Minor Doctrine” အရ ခွင့်ပြုချက်တစ်ခုပေးရန် လူငယ်များကို ခွင့်ပေးနိုင်ပါသည်။

လူနာသည် ရင့်ကျက်သော လူငယ်တစ်ယောက်ဟုတ်မဟုတ်ကို ဆုံးဖြတ်ရာတွင် ဆေးထိုးပေးမည့်သူက လူငယ်၏ အသက်အရွယ်၊ ဉာဏ်ရည်၊ ရင့်ကျက်မှု၊ ပညာ၊ အတွေ့အကြုံ၊ ငွေကြေးလွတ်လပ်မှု သို့မဟုတ် မရှိမှု၊ လူကြီးတစ်ယောက်ကဲ့သို့ အထွေထွေ လုပ်ဆောင်နိုင်မှု နှင့် မိဘများ၏ ထိန်းချုပ်မှုမှ ကင်းလွတ်မှုစသည်တို့ကို သုံးသပ်ပါလိမ့်မည်။

**ဆေးထိုးပေးသူများက သဘောတူညီချက်များကို လက်ခံပုံ တစ်ယောက်နှင့်တစ်ယောက်မတူကြပါ။**

- နှုတ်ဖြင့် သဘောတူညီချက် (ဖုန်းဖြင့် သို့မဟုတ် လူချင်းတွေ့ပြီး)
- စာဖြင့် သဘောတူညီချက် (ပုံစံတစ်ခုဖြင့်)
- တစ်ချို့က စာဖြင့်ရော နှုတ်ဖြင့် သဘောတူညီချက်ကိုပါ လိုအပ်တတ်ကြပါသည်။
- လူငယ်များအတွက် သဘောတူညီချက်ပေးသော လူကြီးထံမှ လူချင်းတွေ့ပြီး သဘောတူညီချက်

**လူငယ်များ ကာကွယ်ဆေးထိုးခံနိုင်ရန် ကူညီနိုင်မည့်နည်း**

- **Vaccine Locator (ကာကွယ်ဆေးတည်နေရာရှာဖွေစက်အား)** (<https://vaccinelocator.doh.wa.gov/?language=my>) တွင် **ကောစစ်ရွေးချယ်စရာများကို အသုံးပြုပါ သို့မဟုတ် ဆေးထိုးပေးသူက လက်ခံသော သဘောတူညီချက်အမျိုးအစားကို ကြည့်ရန် ဆေးထိုးပေးသူထံသို့ ဖုန်းဆက်ပါ။** Vaccine Locator တွင် သင်နှင့်လူငယ်တို့က ပြသနိုင်သည့် သဘောတူညီချက် အမျိုးအစားကို လက်ခံသော နေရာတစ်ခုကို ရှာပေးရန် ကူညီပေးပါလိမ့်မည်။ ရက်ချိန်းတစ်ခုအတွက် ပြင်ဆင်ရန် အကြံပြုချက်အား အောက်တွင် ဖော်ပြထားသည့် “လူငယ်များ တင်ပြရန် လိုအပ်သည့် သဘောတူညီချက် အမျိုးအစားအတွက် ကူညီပြင်ဆင်ပေးခြင်း” ကို ကြည့်ပါ။
- ကြိုတင်ဆေးဝင်ထိုးခြင်း သို့မဟုတ် ရက်ချိန်းယူရန် ဖုန်းဆက်ခြင်းကို လက်ခံသော ကာကွယ်ဆေးတည်နေရာကို ရှာဖွေပါ။ ရက်ချိန်းကို အွန်လိုင်းမှယူခြင်းကို ပြုလုပ်ရန် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ယောက်၏ သဘောတူညီချက်ကို ဆေးထိုးပေးသူအများအပြားက တောင်းဆိုတတ်ကြပါသည်။
- ကာကွယ်ဆေးထိုးရန်ရန် ထံသို့ ကြိုပို့မှု စီစဉ်ပေးရန် ကမ်းလှမ်းမှု သင်သည် ကြိုပို့မှု မစီစဉ်ပေးနိုင်လျှင် သင့် ဒေသန္တရကျန်းမာရေး အာဏာပိုင် သို့မဟုတ် Department of Health (DOH, ကျန်းမာရေးဌာန) ၏ **ကိုဗစ်-19 ကာကွယ်ဆေး အားဆက်သွယ်ပါ။ ကြိုပို့ အရင်းအမြစ်များ - အင်္ဂလိပ်လိုသာ (လင့်ခ်- <https://www.doh.wa.gov/Portals/1/Documents/1600/coronavirus/820-151-COVID19VaccineTransportationResources.pdf>)**
- သဘောတူညီချက်အတွက် ကျောင်းများနှင့် ချိတ်ဆက်ပါ။ သင်နှင့်အလုပ်လုပ်နေသော လူငယ်သည် McKinney-Vento အတွက် လိုအပ်ချက်များနှင့် ကိုက်ညီလျှင် (ပိုများသော အချက်အလက်အတွက် အရှေ့ကို ကြည့်ပါ) သင်သည် သဘောတူညီချက်ကို စီစဉ်ပေးရန်အတွက် ကျောင်းသူနာပြု၊ ကျောင်းအတိုင်ပင်ခံ သို့မဟုတ် အိမ်ရာမဲ့ ကျောင်းသား ဆက်ဆံရေးမှူးနှင့် ဆက်သွယ်လုပ်ကိုင်နိုင်ပါသည်။ အချို့သော ဆေးထိုးပေးသူများက ကာကွယ်ဆေးထိုးပေးချိန်တွင် လူကြီးတစ်ယောက်ရှိနေပေးရန် တောင်းဆိုတတ်ကြပါသည်။ ကျောင်းသားနှင့်အတူ ရက်ချိန်းသွားပေးနိုင်သည့် လူကို ဆုံးဖြတ်ရန်အတွက် အချိန်မတိုင်မီ ကျောင်းဝန်ထမ်းများနှင့်ညှိနှိုင်းအတည်ပြုထားပါ။
- သင့်ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်း ကာကွယ်ဆေး အခမ်းအနားတွင် သတ်မှတ်ထားပါ သို့မဟုတ် လက်ရှိဆေးခန်းသို့ လူငယ်အား လမ်းပြထားပါ။
  - အသိုင်းအဝိုင်း-ဦးဆောင်သော ကာကွယ်ဆေးထိုးပေးရန် အားထုတ်မှုများကို ထောက်ပံ့ရန် သင့်ကိုယ်ပိုင် အခမ်းအနားကို လက်ခံခြင်းအကြောင်း ပိုများသော အချက်အလက်အတွက် **COVID-19 Vaccine Resource Guide (ကိုဗစ်-19 ကာကွယ်ဆေး အရင်းအမြစ် လမ်းညွှန်)ကို ကြည့်ပါ။ စပိန်လို (PDF)** (အင်္ဂလိပ်လို လင့်ခ်- <https://www.doh.wa.gov/Portals/1/Documents/1600/coronavirus/VACCSupportCommunity-ledVaccinationEfforts.pdf>) (စပိန်လို လင့်ခ်- [https://www.doh.wa.gov/Portals/1/Documents/1600/coronavirus/Guia de recursos sobre la vacuna contra la COVID-19 para apoyar las iniciativas de vacunación dirigidas por la comunidad \(wa.gov\)](https://www.doh.wa.gov/Portals/1/Documents/1600/coronavirus/Guia%20de%20recursos%20sobre%20la%20vacuna%20contra%20la%20COVID-19%20para%20apoyar%20las%20iniciativas%20de%20vacunaci%C3%B3n%20dirigidas%20por%20la%20comunidad%20(wa.gov)))
  - **Care-A-Van အခမ်းအနားတစ်ခုကို တောင်းဆိုခြင်း** - အင်္ဂလိပ်လိုသာ WA State Department of Health Care-A-Van ([doh.wa.gov/CareAVan](http://doh.wa.gov/CareAVan)) က သင့်ထံသို့ ကာကွယ်ဆေးကို ယူဆောင်လာပေးနိုင်ပါသည်။ အကျိုးဝင်သော အသိုင်းအဝိုင်း အဖွဲ့အစည်းများက ကြီးမားပေးခြင်းအတွက် ရံပုံငွေများ ရှိပါသည်။ Care-A-Van သည် ရင့်ကျက်သော လူငယ်များ ထံမှ သဘောတူညီချက် အပါအဝင် စာရွက်စာတမ်း ရှေ့တွင် ဖော်ပြထားသည့် သဘောတူညီချက် ပုံစံမျိုးစုံကို လက်ခံပါသည်။
- လူငယ်တင်ပြရမည့် သဘောတူညီချက်အမျိုးအစားအတွက် ကူညီပြင်ဆင်ခြင်း-
  - လူငယ်တစ်ယောက်၏ ရက်ချိန်းတွင် လူကြီးတစ်ယောက်ပါရန် လိုအပ်လျှင် ၎င်းတို့နှင့် ညှိနှိုင်းပါ။
  - ဆေးထိုးပေးမည့်သူက စာဖြင့်သဘောတူညီချက်ကို လက်ခံလျှင် လူငယ်ကို သဘောတူညီချက်ပေးမည့်သူအား ပုံစံကို ပုံနှိပ်ပြီး လက်မှတ်ထိုးမှုရရန် ကူညီပေးပါ။
  - သူတို့သည် ကင်းလွတ်ခွင့်ရထားသော လူငယ် သို့မဟုတ် ကင်းလွတ်ခွင့်ရထားသော လူငယ် သို့မဟုတ် လူကြီးတစ်ယောက်နှင့် လက်ထပ်ထားသော လူငယ်တစ်ယောက်ဖြစ်နေလျှင် အထောက်အထားများကို ပြည့်စုံအောင် လုပ်ဆောင်ရာတွင် ကူညီပေးပါ။
  - သူတို့သည် မက်ကင်နီ-ဗီတို ကိုသုံးပြီး သဘောတူညီချက်ရရှိထားပြီး နားလည်သဘောပေါက်ပြီး သဘောတူညီချက် ဥပဒေ ၏ မိတ္တူကို ယူဆောင်သွားပြီး **Revised Code of Washington (RCW, ပြန်လည်သုံးသပ်ထားသော ဝါရှင်တန် ကုဒ်) 7.70.065 - အင်္ဂလိပ်လိုသာ** နှင့် ကျောင်းအတွက် သီးခြား အစိတ်အပိုင်းများကို အဓိကထားပြသပါ။ (ဥပဒေဆိုင်ရာ လင့်ခ်များ-<https://app.leg.wa.gov/RCW/default.aspx?cite=7.70.065>)
  - သူတို့သည် ရင့်ကျက်သော လူငယ် သဘောသဘာဝ အားဖြင့် သူတို့ကိုယ်သူတို့ သဘောတူညီချက်ပေးရန် ရည်ရွယ်ထားလျှင် သူတို့သည် သင့်မိဘ အရိပ်အာဝါသအောက်မှ ကင်းလွတ်ကြောင်း ပြနိုင်သည့် အထောက်အထားများနှင့် အချက်အလက်များပြည့်စုံနေအောင် ပြင်ဆင်ရာတွင် သူတို့ကို ကူညီလုပ်ဆောင်ပေးပါ။ ယင်းကို ဆေးထိုးပေးသူများအားလုံးက တောင်းဆိုသည် မဟုတ်သော်လည်း အကူအညီတော့ ဖြစ်စေနိုင်ပါသည်။ အချို့သော ဆေးထိုးပေးသူများသည် ရင့်ကျက်သော လူငယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို တစ်ထိုင်တည်း ဆုံးဖြတ်မပေးကြသော်လည်း ယခင် စောင့်ရှောက်သူများ၏ ရင့်ကျက်သောလူငယ်များ ဖြစ်ကြောင်း ဆုံးဖြတ်ချက်များကို လက်ခံပေးတတ်ကြပါသည်။

